

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ တတိယ(၁)နှစ်တာကာလ

(၂၀၁၈-၂၀၁၉) အတွင်း ပြုပြင်ပြောင်းလဲမှုများ

ရက်စွဲ။ ၂၀၁၉ ခုနှစ်၊ ဧပြီလ ရက် နေပြည်တော်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ တတိယ (၁) နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲမှုများ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများရှိ ဝန်ထမ်းများသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ စစ်ဆေးရေးလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် နေ့စဉ်ကြိုးစားဆောင်ရွက်လျက်ရှိကြပါသည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော ပြည်သူ့ဘဏ္ဍာငွေများ လေ့လွင့်မှုမရှိအောင်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်နေရာများတွင် ဘဏ္ဍာငွေများကို ပြည့်ပြည့်ဝဝထိရောက်အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် စစ်ဆေးဆောင်ရွက်နေမှုသည် ပြည့်အကျိုးကိုထမ်းဆောင်နေသော ဝန်ထမ်းများ၏တာဝန်ပင်ဖြစ်ပါသည်။

ပြည်သူ့ဘဏ္ဍာလေ့လွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှုများကိုစစ်ဆေးဖော်ထုတ်ပြီး အချိန်နှင့်တစ်ပြေးညီ ထိန်းကျောင်းကြပ်မတ်နိုင်ရန်၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူပြီး ပြည်သူအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို ထိရောက်စွာစစ်ဆေးနိုင်ရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ကျွမ်းကျင်စာရင်းစစ်ပညာရှင်ဝန်ထမ်းများက စနစ်တကျစစ်ဆေးနေကြခြင်းဖြစ်ပါသည်။

စစ်ဆေးရေးလုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာစံများကို အခြေပြုသည့် စစ်ဆေးရေးလက်စွဲများ၊ လမ်းညွှန်များ ပေါ်ထွက်လာရေး ၊ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးအစီအမံများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်မှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးပင်ဖြစ်သည်။

၂

ဥပဒေနှင့်အညီစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်မှုကို အားပေးခြင်း၊ ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ခြင်းနှင့် ပကတိအခြေအနေများကို မှန်ကန်စွာ ဆန်းစစ်သုံးသပ်ပြီး ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းတို့သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မူဝါဒများပင်ဖြစ်သည်။

နိုင်ငံတော်၏ အရအသုံးစာရင်းများနှင့်လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုကို စစ်ဆေးပြီး ပြည်သူ့လွှတ်တော်သို့တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်တင်ပြရန်နှင့် ထူးခြားသည့်အခြေအနေကို အခါအားလျော်စွာတင်ပြရန်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်တွေအရအရအသုံးခန့်မှန်းခြေပါ ရငွေတွေကို ပြည့်ဝစွာရရှိစေရန်၊ သုံးစွဲခွင့်ပြုထားသည့်ငွေကြေးများကို ထိရောက်စွာ အသုံးပြုမှုရှိမရှိ စစ်ဆေးရန်၊ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့်ဖွဲ့စည်းပုံအင်အားတို့သည် ထမ်းဆောင်သည့် လုပ်ငန်းတာဝန်နှင့် လျော်ကန်မှုတို့ရှိမရှိ၊ ဝန်ထမ်းများ ခန့်ထားဆောင်ရွက်ခြင်းသည် ခွင့်ပြုအင်အားအတွင်း ရှိမရှိ ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေသည် မူလရည်ရွယ်ချက် သို့မဟုတ် ရည်မှန်းချက် ဖြစ်မြောက်စေမည့် အခြေအနေမျိုးရှိမရှိ စစ်ဆေးရန်၊ အစိုးရဌာန၊ အဖွဲ့အစည်းများတွင် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းအရ သတ်မှတ်ထားသည့် စာရင်းထားသိုပုံနည်းစနစ်နှင့်အညီ ကျင့်သုံးခြင်းရှိ မရှိနှင့် ယင်းတို့၏ စီမံကိန်းနှင့်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ပြည်သူတို့အတွက်အမှန်တကယ် အကျိုးသက်ရောက်မှုရှိ ၊ မရှိ စစ်ဆေးရန်၊ ပစ္စည်းများကို ရယူထိန်းသိမ်းအသုံးပြုရာတွင် တိကျမှန်ကန်မှု စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ထိရောက်စွာအသုံးပြုမှုရှိမရှိ၊ ပိုင်ရှင်ခွဲပစ္စည်း၊ ဖမ်းဆီးသိမ်းယူထားသောပစ္စည်း၊ ပြည်သူပိုင်အဖြစ်ကြေညာ၍ သိမ်းယူထားသည့် ပစ္စည်းများ ပိုင်ရှင်က တရားဝင်စွန့်လွှတ်ထားသည့် ပစ္စည်းများကို ပြည်သူပိုင်ပစ္စည်းများအဖြစ် တရားဝင်စာရင်းသွင်းထားခြင်းရှိမရှိနှင့် ထိန်းသိမ်းထားမှု ၊ အသုံးပြုမှု ၊ ထုခွဲရောင်းချမှု တို့အတွက် စစ်ဆေးရန်၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့်လုပ်ငန်းဆောင်ရွက်ပေးမှုနှင့် ကုန်ပစ္စည်းများ၏အရေအတွက်နှင့် အဆင့်အတန်း

၃

စံနှုန်းများလေ့လာပြန်တီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှုနှစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှု၊ ကုန်ကျစရိတ်နှင့်အကျိုးသက်ရောက်မှု၊ ကြီးကြပ် ကွပ်ကဲမှု၊ စီးပွားရေးစွမ်းဆောင်ရည် တိုးတက်မှု၊ စည်းစနစ်ကျမှု၊ ဝန်ထမ်းများအကတိ ကင်းစွာဆောင်ရွက်မှု၊ ငွေကြေးနှင့်ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုနိုင်မှုတို့ကို စစ်ဆေးရန်၊ ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည့်စာရင်းများဆိုင်ရာ၊ ရငွေ၊ ပေးငွေစာရင်းများနှင့် ယင်းရငွေ ပေးငွေများကိုထိမ်းချုပ်မှု၊ ကြီးကြပ်ကွပ်ကဲမှုတို့ကို စစ်ဆေးရန်၊ ဌာနတွင်းစာရင်းစစ် အဖွဲ့များ စာရင်းစစ်ကော်မတီများ ဖွဲ့စည်းထားမှုရှိမရှိနှင့် သတ်မှတ်ထားသော လုပ်ငန်းစဉ် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးရန် ၊ ပြည်တွင်းပြည်ပချေးယူငွေများ ၊ ထုတ်ချေးငွေများ၊ အတိုးပေးငွေ၊ အကူအညီရငွေများအား စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်လိုက်နာမှုရှိမရှိ စစ်ဆေးရန်၊ ရရန်ရှိငွေနှင့် ပစ္စည်းများ၊ ပေးရန်ရှိငွေနှင့်ပစ္စည်းပြည်ပမှန်ကန်တိကျစွာ ဖော်ပြခြင်းရှိမရှိနှင့် သတ်မှတ်ချက်များနှင့်အညီ စာရင်းရှင်းလင်းဆောင်ရွက်မှုရှိမရှိ စစ်ဆေးရန်တို့သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းတာဝန်များပင်ဖြစ်သည်။

"အရင်ကဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်းနဲ့လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းတွေ ကိုသာ ဆောင်ရွက်ခဲ့ရာကနေ ဒီ(၃)နှစ်တာကာလအတွင်းမှာ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းကိုပါ တိုးချဲ့ဆောင်ရွက်လာခဲ့ပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၁(က)ပါပြဋ္ဌာန်းချက်အရ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံကို တင်ပြပြီးတစ်ပြိုင်တည်း ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာတင်ပြရတဲ့အတွက် ဘဏ္ဍာရေးနှစ်အလိုက်ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို (၃)နှစ်တာတင်ပြခဲ့ပြီး ဖြစ်ပါတယ်"

"စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာမှာ ဘဏ္ဍာရေးဆိုင်ရာစာရင်းတွေ စစ်ဆေးခြင်းက တွေ့ရှိရတဲ့ စစ်ဆေးတွေ့ရှိချက်တွေအပြင် အသုံးစရိတ်တွေကိုခြုံငုံချေတာစာရင်းစွဲခြင်း၊ စွမ်းဆောင်ရည်ပြည့်ဝစွာဆောင်ရွက်နိုင်ခြင်း၊ ပြည်သူတွေအတွက် အကျိုးသက်ရောက်မှု

ရှိခြင်း ရှုထောင့်တွေနဲ့ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ အမျိုးသားစီမံကိန်းဥပဒေတို့အပေါ် အကောင်အထည်ဖော်နိုင်မှု တို့အပြင် အစိုးရရဲ့ကြေးမြီနဲ့ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ နှင့်ဆက်စပ်ဆောင်ရွက်တဲ့ ကြေးမြီ၊ အပ်ငွေ၊ ယာယီစာရင်းတွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေ ကို ဖော်ပြထားပါတယ်။ “ ဟု ပြည်ထောင်စုစာရင်းချုပ် ဦးမော်သန်း ကပြောသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင် စစ်ဆေးပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ နှစ်စဉ်အစီရင်ခံစာပြုလုပ်ရန်ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စနစ်တကျတိုးတက်ဖြစ်ပေါ်မှုကို အထောက်အကူပြုခဲ့သည်။

အဆိုပါကာလအတွင်း လုပ်ငန်းတာဝန်တစ်ခုက နိုင်ငံတော်သမ္မတရုံး၏ တာဝန် ပေးချက်အရ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော် ကောင်စီတို့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို စစ်ဆေးရခြင်းဖြစ်ပြီး ယင်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ ကို နိုင်ငံတော်သမ္မတရုံးသို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၇ ရက်စွဲပါစာဖြင့်တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“အဲဒီအစီရင်ခံစာအရ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ လိုက်နာ ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုလည်း တင်ပြပြီးဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်စနစ် နဲ့အညီ ပြည်ပနိုင်ငံ/အဖွဲ့အစည်းတွေကဈေးငွေ/ထောက်ပံ့ငွေတွေကူညီပံ့ပိုးမှုနဲ့ အကောင် အထည်ဖော်နေတဲ့စီမံကိန်းလုပ်ငန်းတွေ တစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးချဲ့ ဆောင်ရွက်နေ သလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့လည်း ပုံမှန်စစ်ဆေးခြင်းအပြင် ဈေးငွေ/ ထောက်ပံ့ငွေတွေနဲ့ဆောင်ရွက်တဲ့ စီမံကိန်းလုပ်ငန်းတွေကို ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးရဲ့ ညှိနှိုင်းမေတ္တာရပ်ခံချက်အရပြည်ထောင်စုစာရင်း စစ်ချုပ်ဥပဒေပုဒ်မ-၁၁(ည) နဲ့အညီ စစ်ဆေးပြီးအစီရင်ခံစာထုတ်ပြန်ပေးလျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရည်မှန်းချက်များကို ရရှိစေရေးအတွက် မဟာဗျူဟာ လုပ်ငန်းစီမံချက်(၂၀၁၈-၂၀၂၂)ကို ရေးဆွဲနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမဟာဗျူဟာစီမံချက် အရ နှစ်အလိုက်လုပ်ငန်းစီမံချက်အဖြစ် ၂၀၁၈နှင့်၂၀၁၉ ခုနှစ်တို့အတွက် ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။

ဧကစီမံကိန်းဆောင်ရွက်မှုစီမံချက်အရ ISSAI အခြေပြုဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း၊ ဥပဒေစည်းမျဉ်းစည်းကမ်းလိုက်နာမှု စစ်ဆေးခြင်း၊ လက်စွဲများ ရေးသားပြုစုခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ Pilot Audit များ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာပြည်သူ့ဘဏ္ဍာရေးစံများ(IPSAS) သတ်မှတ်ပြဋ္ဌာန်းနိုင် ရေးနှင့် လိုက်နာကျင့်သုံးနိုင်ရေးအတွက် Training Material များပြုစုခြင်းနှင့် သင်တန်း များတွင် ထည့်သွင်းသင်ကြားခြင်း၊ Internal Audit Division ကို တိုးတက်အောင် ဆောင်ရွက်ခြင်း၊ Quality Assurance Review လမ်းညွှန်ထုတ်ပြန်ရန် ဆောင်ရွက်ခြင်း၊ နိုင်ငံခြားသို့ပညာတော်သင်၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများစေလွှတ်ခြင်းနှင့် ဆင့်ပွားသင်တန်းများပို့ချခြင်း၊ e-Government စနစ်အကောင်အထည်ဖော်ရန် ရုံးတွင်း ICT Related သင်တန်းများ စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ခြင်း၊ လွှတ်တော်သို့တင်ပြ သော အစီရင်ခံစာကို နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုစုရေးဆွဲထုတ်ပြန်နိုင်ရန် စိစစ်သုံးသပ်မှုပြုလုပ်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ASEANSAT, ASOSAI, INTOSAI အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများ (Activities) များတွင် ပါဝင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

“ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ ထူးထူးခြားခြား Activity တစ်ခုကတော့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးဆောင်တဲ့ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်တွေကို ၂၀၁၈ ခုနှစ် မေလ (၄) ရက်မှာတွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတော် သမ္မတက ပြည်သူ့ဘဏ္ဍာငွေတွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ပြည်ထောင်စု

စာရင်းစစ်ချုပ်ရုံးအနေနဲ့ နိုင်ငံတော်ရဲ့အရအသုံးစာရင်းတွေစစ်ဆေးရန် ၊ သတ်မှတ်ချက်ထားပေးတဲ့ ခွင့်ပြုဘဏ္ဍာငွေတွေ အပြည့်အဝရရှိစေရန် ဆောင်ရွက်ထားခြင်းရှိမရှိ ၊ ရငွေများကို ထိရောက်စွာအသုံး ပြုခြင်းရှိမရှိ၊ ချမှတ်ပေးတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းရှိမရှိ၊ စစ်ဆေးကြပ်မတ်ပေးရန်၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနဲ့အညီ ကျင့်သုံးခြင်းရှိမရှိ စစ်ဆေးရန်၊ စီမံကိန်းနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေသည် ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိမရှိ စစ်ဆေးရန်၊ နိုင်ငံပိုင်ပစ္စည်း၊ ပြည်သူပိုင်ပစ္စည်း၊ သမဝါယမပိုင်ပစ္စည်းတွေကို စနစ်တကျထိန်းသိမ်းမှုရှိမရှိ၊ ထိရောက်စွာ အသုံးချမှုရှိမရှိ စစ်ဆေးရန်၊ ပိုင်ရှင်မဲ့ပစ္စည်း၊ ဥပဒေအရ သိမ်းဆည်းခံပစ္စည်း၊ ပိုင်ရှင်က စွန့်လွှတ်ပစ္စည်းတွေကိုလည်း သက်ဆိုင်ရာတို့က စာရင်းသွင်းထားခြင်းရှိမရှိနဲ့ စနစ်တကျအသုံးပြုခြင်းရှိမရှိ၊ ထိန်းသိမ်းထားခြင်းရှိမရှိ စစ်ဆေးပေးရန်၊ အစိုးရဌာနဆိုင်ရာတွေမှာ ဌာနတွင်းစာရင်းစစ်အဖွဲ့ ဖွဲ့စည်းထားခြင်းရှိမရှိ ၊ အဲဒီအဖွဲ့တွေအနေနဲ့ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးရန်၊ နိုင်ငံတော် ဘဏ္ဍာငွေတွေ လေလွင့်ဆုံးရှုံးမှု၊ ယိုဖိတ်မှု၊ အလွဲသုံးစားမှုတွေကို စစ်ဆေးတွေ့ရှိပါက ကျောသားရင်သားမခွဲခြားဘဲ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေထံကို အစီရင်ခံတင်ပြဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဒီလမ်းညွှန်ချက်တွေနဲ့အညီ စစ်ဆေးရေးတာဝန်တွေကို ရုံးချုပ်နဲ့ဒေသပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ် " ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။

ထို့ပြင် အစိုးရကဏ္ဍအပါအဝင် ပုဂ္ဂလိကကဏ္ဍ စာရင်းပညာတိုးတက်မှုနှင့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု အထောက်အကူပြုရေးအတွက် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံစာရင်းကောင်စီသည် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ ဝါကီဂွဲ့ဘွဲ့ရများအသင်း (မြန်မာနိုင်ငံ)တို့နှင့်ပူးပေါင်း၍ "စာရင်းနှင့်စာရင်းစစ်ပွဲတော် (၂၀၁၆)"ကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် Commerce နယ်ပယ်ရှိ ဆက်စပ်

လုပ်ငန်းရပ်များ အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ပေါ်မှုတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာဖြင့် ချိတ်ဆက်မိစေရေး၊ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍"မြန်မာ့ကုန်သွယ်စီးပွားပွဲတော်(၂၀၁၈)"ကို ရန်ကုန်မြို့မြန်မာကွန်ဗင်းရှင်းစင်တာတွင်လည်းကောင်း အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း သိရသည်။

Strategic Plan အရ စစ်ဆေးရေးစွမ်းဆောင်ရည် မြှင့်တင်ရေး၊ နိုင်ငံတကာစာရင်းစစ်များနှင့်အညီဖြစ်စေရေးတို့အပြင် ရုံး၏ဆောင်ပုဒ်ဖြစ်သည့် "ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေးထိန်းကျောင်းပေး" ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းစီမံချက်များကို ဝန်ထမ်းများ၏ စုပေါင်းအင်အားနှင့်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် နည်းပညာ-အိုင်တီပညာရပ်သည်လည်း တစ်နေ့တစ်ခြား ပို၍အရေးပါလာသည့်အတွက် နိုင်ငံတော်၏ e-Government စနစ် အကောင်အထည်ဖော်မှုတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့်လည်း Website Upgrade ပြုလုပ်ခြင်း၊ IT Audit ဆောင်ရွက်နိုင်ရေး IT Infrastructure များဖြည့်ဆည်းခြင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု Public Finance Management (PFM) စီမံကိန်းအရ Mini Data Centre (MDC) ဝယ်ယူတည်ဆောက်၍ အချက်အလက်များ မျှဝေသုံးစွဲနိုင်ရေး Knowledge Platform တစ်ခုတည်ဆောက်ခြင်း၊ Audit Management System ကျင့်သုံးနိုင်ရေး ဆောင်ရွက်ခြင်း၊ Audit Software များ အသုံးပြု၍ IT Audit ဆောင်ရွက်ခြင်း၊ Window Based မှ Web Based သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသည့် Government Accounting System (GAS) Software ကို နေပြည်တော်တွင်သာမက တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများတွင် အသုံးပြုနိုင်ရန်နှင့် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများကြား Video Conferencing System ကိုအသုံးပြု၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများ၊ အစည်းအဝေးများ ပြုလုပ်နိုင်ရေးတို့ကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒါ့အပြင် ကျွန်တော့်ရဲ့ မျှော်မှန်းချက်တစ်ခုဖြစ်တဲ့ နိုင်ငံတကာ ပြည်သူ့ကဏ္ဍ စာရင်းစံ(IPSAS)များနဲ့အညီ လိုက်နာကျင့်သုံးနိုင်ရေး၊ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့ အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကော်မတီတွေဖွဲ့စည်းခြင်းနဲ့ သင်တန်းတွေဖွင့်လှစ်ခြင်း တို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ပြောကြားသည်။

“ စစ်ဆေးရေးလုပ်ငန်းတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဆောင်ရွက်နိုင် ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုး ထားပါတယ်။ ဒါ့အပြင်အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ကမ္ဘာ့ဘဏ် (World Bank)၊ ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(GIZ) ၊ ဥရောပသမဂ္ဂ(EU) တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ဦးမော်သန်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့်စံများ ISSAI အခြေပြ ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း၊ လိုက်နာမှုစစ်ဆေးခြင်း ဆိုင်ရာ လမ်းညွှန်များထုတ်ပြန်နိုင်ရေး၊ IT Audit ဆောင်ရွက်နိုင်ရေးတို့အတွက် အလုပ်ရုံဆွေးနွေး ပွဲများကျင်းပခြင်း၊ Performance Audit လက်တွေ့စမ်းသပ်စစ်ဆေးခြင်း (Pilot Audit) များအတွက် Pre Planning ကြိုတင်ပြင်ဆင်ခြင်း ၊ Financial Audit Practical Guide ရေးဆွဲပြီး Roll - Out Plan ရေးဆွဲ၍ လက်တွေ့စမ်းသပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ သည်။

ဥပဒေ(Legal) ပိုင်းနှင့် စပ်လျဉ်း၍ Independence , Mandate နှင့် Legislation တို့အတွက် ပြည်သူ့ငွေစာရင်းပူးပေါင်းမှုကော်မတီ (JPAC) နှင့်ပူးပေါင်းပြီး Workshop များကျင်းပပြုလုပ်ခြင်း၊ နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ (IPSAS)ကို အစိုးရဌာန၊ အဖွဲ့အစည်းများတွင် ကျင့်သုံးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်(မူကြမ်း)နှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်(၃၁)ခုကို အကြိုလုပ်ငန်းဆောင်ရွက်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ အကြိုလုပ်ငန်းများမှ လုပ်ငန်းဆက်လက်ဆောင်ရွက်ခြင်း၊ အချုပ်

စာရင်း(Consolidated Account) ပြုစုခြင်းဟူ၍ အပိုင်း(၄)ပိုင်းခွဲခြားကာ ဆက်လက်စီစဉ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံ (IPSAS) များ လက်ခံကျင့်သုံး ရေး လမ်းကြောင်းပြမြေပုံကိုရေးဆွဲပြီးဖြစ်သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း(Financial Audit)၊ လိုက်နာမှုစစ်ဆေးခြင်း (Compliance Audit)၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း (Performance Audit) စသည်တို့ကို ISSAI နှင့်အညီ ဆောင်ရွက်နိုင်ရေး နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများနှင့် လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများကျင်းပကာ ISSAI နှင့်အညီ လက်တွေ့စမ်းသပ် စစ်ဆေးခြင်း (Pilot Audit) များကို ဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါ (Pilot Audit) များမှာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် ဆောင်ရွက်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မအူပင်-ဖျာပုံ-ကျိုက်လတ်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဓါတ်အားပြန်ဖြူးရေး စနစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့၏ ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေး၍အစီရင်ခံစာ ထုတ်ပြန်ခြင်း၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးနှင့်ပူးပေါင်း၍ လိုက်နာမှုစစ်ဆေးခြင်း နည်းလမ်းဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (ရုံးချုပ်)၏ ၂၀၁၅-၂၀၁၆ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တို့အတွက် ခိုင်ကြေးရငွေ (Royalty) ရရှိမှု ၊ စီမံခန့်ခွဲမှုကော်မတီ/ ပူးတွဲစီမံခန့်ခွဲမှုကော်မတီ နှင့် ဆပ်ကော်မတီများ/ ကျွမ်းကျင်မှုဆိုင်ရာ ပူးတွဲကော်မတီများဖွဲ့စည်းဆောင်ရွက်မှုနှင့် ကန်ထရိုက်တာများ၏ ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစစ်ဆေး၍ အစီရင်ခံစာတင်ပြခြင်းတို့နှင့် စပ်လျဉ်း၍ စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိစစ်ဆေး၍ အစီရင်ခံစာ ထုတ်ပြန်ခြင်း၊ ဥရောပသမဂ္ဂ (EU) ၏ အကူအညီဖြင့် ပြည်ထောင်စုအဆင့်ဌာန အဖွဲ့ အစည်း (၈) ခု၏ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေး အစီရင်ခံစာထုတ်ပြန်ခြင်း၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ နည်းပညာအကူအညီထောက်ပံ့

ပေးမှု သဘောတူညီချက်အရ ISSAI နှင့်အညီ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဆေးဝါးဖြန့်ဖြူးမှု လုပ်ငန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်ရေပေးဝေမှု လုပ်ငန်းတို့တွင် လက်တွေ့စမ်းသပ်စစ်ဆေးရန် ကြိုတင်ပြင်ဆင်သည့်အဆင့် (Pre-Planning) ကို ဆောင်ရွက်လျက်ရှိသည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားစေရန်နှင့်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုတွင် အထောက်အကူဖြစ်စေရန် Information Communication Technology (ICT) စွမ်းရည်မြင့်တင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် Net Working Course ၊ Microsoft Office Training Course၊ Web Design Course များ၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(MMPFMP) အစီအစဉ်ဖြင့် Mini Data Centre နှင့် ပတ်သက်သည့် သင်တန်းများ ၊ ဝန်ထမ်းများ၏ အင်္ဂလိပ်စာစွမ်းရည်မြင့်တင်ရေးအတွက် ပြည်သူ့ဘဏ္ဍာ ရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (PFM) အရလည်းကောင်း၊ ပြည်ထောင် စုရာထူးဝန်အဖွဲ့နှင့် နယူးဇီလန်နိုင်ငံဗစ်တိုးရီးယားတက္ကသိုလ်တို့၏ ပူးပေါင်းအစီအစဉ် အရလည်းကောင်း ဖွင့်လှစ်သည့် English Language သင်တန်းများ၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်/ အောက်မြန်မာပြည်) ၌ ဖွင့်လှစ်သော အရာထမ်း အမှုထမ်းများအတွက် သင်တန်းများတွင် ဝန်ထမ်းများအား ပါဝင်တက်ရောက်စေလျက်ရှိ သည်။

ပြည်ပသင်တန်းများအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ပေကျင်းမြို့ရှိအပြည်ပြည် ဆိုင်ရာ စီးပွားရေးလုပ်ငန်းနှင့် စီးပွားရေးတက္ကသိုလ်၊ နန်ကျင်းမြို့ရှိစာရင်းစစ်တက္ကသိုလ် တို့သို့အရာထမ်းအမှုထမ်း(၆)ဦး စေလွှတ်ပညာသင်ကြားစေခဲ့ပြီး (၂) ဦးမှာ ၂၀၁၈ခုနှစ်တွင်

ပညာသင်ကာလပြီးဆုံး၍ မဟာသွဲ့ရရှိကာမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ တာဝန် ထမ်းဆောင်လျက်ရှိသည်။

၎င်းအပြင် နယူးဇီလန်နိုင်ငံ၊ ဗစ်တိုးရီးယားတက္ကသိုလ် အင်္ဂလိပ်စာအရည်အသွေး မြှင့်သင်တန်းတက်ရောက်ရန် ဝန်ထမ်းတစ်ဦးကို စေလွှတ်ခဲ့ပြီး ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သည့် နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (INTOSAI) ၊ အာရှတိုက်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI) နှင့် အာဆီယံ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) စသည့် အဖွဲ့များနှင့် အခြားနိုင်ငံတကာအဖွဲ့ အစည်းများ၏ ကမ်းလှမ်းမှုများအရ အိန္ဒိယနိုင်ငံသို့ ပြည်ပသင်တန်းတက်ရောက်ရန် ဝန်ထမ်း (၅)ဦး၊ နိုင်ငံ(၈)ခုသို့ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ရန်ဝန်ထမ်း (၄၀) ဦး၊ နိုင်ငံ (၂) ခုသို့ အစည်းအဝေးတက်ရောက်ရန် ဝန်ထမ်း (၉) ဦး၊ နိုင်ငံ (၂)ခုသို့ ညီလာခံ တက်ရောက်ရန် ဝန်ထမ်း (၃) ဦးနှင့် လေ့လာရေးခရီးစဉ်အဖြစ် ကိုးရီးယားသမ္မတနိုင်ငံသို့ ဝန်ထမ်း(၁) ဦး စေလွှတ်နိုင်ခဲ့သဖြင့် စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြု နိုင်မည့်ခေတ်မီစာရင်းကိုင်နှင့် စစ်ဆေးရေးနည်းပညာများ နိုင်ငံတကာရှိစာရင်းစစ်ချုပ်ရုံး များ၏ အခန်းကဏ္ဍများကို လေ့လာခွင့်ရခဲ့သလို ပြည်ပအတွေ့အကြုံများလည်း ရရှိခဲ့ သည်။

“ ဒါ့အပြင် အခြားဝန်ကြီးဌာန ၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် စာရင်း ပညာဝန်ဆောင်မှုသင်တန်းတွေဖွင့်လှစ်ပေးနေပါတယ်။ အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းကို နေပြည်တော်သင်တန်းကျောင်း သာမက တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး (၄) ခု ၊ အလယ်အလတ်နှင့် အဆင့်မြင့်စာရင်းကိုင်သင်တန်း တွေကို နေပြည်တော်သင်တန်းကျောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပတဲ့ ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)နဲ့(ဒုတိယပိုင်း) သင်တန်းတွေကို နေပြည်တော်သင်တန်း ကျောင်းနဲ့ ရန်ကုန်သင်တန်းကျောင်းတို့မှာဖွင့်လှစ်ပြီး နှစ်စဉ်ဝန်ထမ်းပေါင်း (၁၀၀၀) ကျော် ကို သင်ကြားပို့ချ ပေးနိုင်ခဲ့ပါတယ်။ လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း)နှင့်

(ဒုတိယပိုင်း) သင်တန်းတွေကို ရန်ကုန်သင်တန်းကျောင်းမှာဖွင့်လှစ်ပြီး နှစ်စဉ်သင်တန်းသား (၃၀၀) ကျော်ကို သင်ကြားပို့ချပေးနေတာကြောင့် နိုင်ငံအတွက် အဆင့်မြင့်စာရင်းပညာရပ်များတတ်ကျွမ်းတဲ့ စာရင်းပညာရှင်တွေကို လေ့ကျင့်ပို့ချပေးလျက်ရှိပါတယ်” ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Developmet Plan 2018-2030)၏ မဏ္ဍိုင်(၃) ပြည်သူများနှင့်ကမ္ဘာမြေ ခေါင်းစဉ်အောက်ရှိ နိုင်ငံ၏အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် ဘာသာဝတ်ဝန်းကျင်ဟူသည့် ပန်းတိုင်(၅)ကိုရရှိရန် အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒစီမံကိန်းနှင့် လုပ်ငန်းစဉ်များအား ရှေ့ကာလစစ်ဆေးနိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ပူးပေါင်း၍ Environmental Audit Workshop ကို ဖေဖော်ဝါရီ ၁၉ နှင့် ၂၀ ရက်တွင် ကျင်းပခဲ့ပြီး၊ အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့် အသိပညာဗဟုသုတများကို အသုံးပြု၍ Environmental Audit စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ(၂၀၁၅)ကို ပြင်ဆင်သည့်ဥပဒေကို ၂၀၁၉ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၅) ဖြင့် ၃၀-၁-၂၀၁၉ နေ့တွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီဖြစ်သည်။ ထိုဥပဒေတွင် အဓိကအားဖြင့် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၁ ဖြင့် ၅-၆-၂၀၁၅ နေ့တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ(၂၀၁၅) တွင် ပါရှိသည့် ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများကို နိုင်ငံတကာစာရင်းအဖွဲ့အစည်း International Federation of Accountant(IFAC) ၏ အသုံးအနှုန်းများနှင့် ကိုက်ညီစေရေး၊ စာရင်းလုပ်ငန်းအမျိုးအစားများ ပိုမိုပြည့်စုံရေး၊ စာရင်းပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များ ပိုမိုဖွင့်လှစ်နိုင်ရေး၊ ကောင်စီ၏ လုပ်ငန်းတာဝန်များကို

ဆိုင်ရာကော်မတီများသို့ လွှဲအပ်ဆောင်ရွက်စေနိုင်ရေး၊ သင်တန်းဆရာများ မှတ်ပုံတင်ရေး၊ အခြားသော တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေဖြစ်စေရေး စသည့် အချက်များသည် အဓိကပြောင်းလဲလာမည့်အချက်များဖြစ်သည်။

“ ဒါ့အပြင်သုံးနှစ်တာကာလအတွင်းမှာ Professional Body ဖြစ်တဲ့ MICPA ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ တိုးတက်ဖြစ်ပေါ်မှုရှိစေရေး ပုံကိုင်ထိန်းကျောင်းခြင်း၊ စာရင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်ခွင့်ပြုခြင်း၊ အရည်အချင်းပြည့်လက်မှတ်ရပြည်သူ့ စာရင်းကိုင်များ တိုးပွားရေးအစီအမံများ တိုးချဲ့ဆောင်ရွက်ခြင်း၊ ကိုယ်ပိုင်သင်တန်းကျောင်းများနှင့် သင်တန်းဆရာများ အရေအတွက်တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ စာရင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံ (IFRS)ကို ၂၀၂၂-၂၀၂၃ ကစပြီး လိုက်နာကျင့်သုံးနိုင်ရေးအတွက် အမိန့်ကြော်ငြာစာကို ၂၀၁၈ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်နိုင်ခဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၊ ရှေ့ကာလတွေမှာ ပြင်ဆင်ပြောင်းလဲထားတဲ့ ဥပဒေနဲ့အညီဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ဆိုသည်။

မြန်မာနိုင်ငံစာရင်းကောင်စီသည် ပုဂ္ဂလိကစာရင်းကဏ္ဍနှင့် စာရင်းပညာရှင်များကို ကြီးကြပ်ထိန်းကျောင်းသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ခေတ်ကာလနှင့်လျော်ညီသည့် ပြုပြင်ပြောင်းလဲတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်မှုများသည် မြန်မာ့စီးပွားရေးနယ်ပယ်တွင် နိုင်ငံတကာနှင့်အညီ စာရင်းပညာ၊ အခွန်နှင့်ဘဏ္ဍာရေးဆိုင်ရာ စီမံအုပ်ချုပ်မှုကိစ္စရပ်များ ဖြစ်ထွန်းပေါ်ပေါက်မှုအတွက် အထောက်အကူပြုနိုင်ခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်စေရန်၊ ပွင့်လင်းမြင်သာမှု ပိုမိုရှိလာစေရန်၊ တာဝန်ခံ/ တာဝန်ယူ ဆောင်ရွက်မှု သေချာစွာရရှိစေရန်၊ အကဲလိုက်စာမူတိုက်ဖျက်ရန်၊ အများပြည်သူ၏ ယုံကြည်ကိုးစားမှု တိုးမြှင့်ရရှိနိုင်စေရန်၊ နိုင်ငံသားများ၏ တန်ဖိုးထားမှုနှင့် အကျိုးစီးပွားအတွက် ပြည်သူ့

ဘဏ္ဍာအရင်းအမြစ်များကို စွမ်းဆောင်ရည်ပြည့်ဝပြီး ထိရောက်စွာရယူသုံးစွဲခြင်းကို မြှင့်တင်ရန်အတွက် နိုင်ငံတကာစံနှုန်းနှင့်အညီ ဆောင်ရွက်နိုင်သည့် အရည်အသွေးပြည့်ဝသော ဝန်ထမ်းများဖြင့် နိုင်ငံတော်အစိုးရကို အကူအညီပေးနိုင်ရန်" ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး" ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးအဆင့်ဆင့်တို့သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ အပ်နှင်းထားသော တာဝန်များနှင့်အညီ နိုင်ငံနှင့်ပြည်သူလူထု၏ အကျိုးကို အစဉ်းထိပ်ပန်ဆင်ပြီး ပြည်သူ့အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ စစ်ဆေးရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးပမ်းစစ်ဆေးဖော်ထုတ်ပြီး ပြည်သူသို့ အစီရင်ခံရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။